

ခင်မင်ရပါသော မိဘများ/စောင့်ရှောက်သူများ-

သင်တို့သိရှိပြီးဖြစ်သည့်အတိုင်း ကျောင်းဝန်ထမ်းများအားလုံးသည် 2022 ခုနှစ်၊ စာသင်နှစ်ဝက်ကာလ 1 မစတင်မီ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားရန် လိုအပ်ပါသည်။

ပြည်နယ်အစိုးရက [Education Worker \(Restrictions on Access\) Directions \(No. 4\)](#)(ပညာရေးလုပ်သား (အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ) ညွှန်ကြားချက်များ (နံပါတ် 4)) ကို ထုတ်ပြန်ခဲ့ပြီး wa.gov.au တွင် ဖော်ပြထားပါသည်။ ဤ Directions (ညွှန်ကြားချက်များ) တွင် ကျောင်းနယ်မြေများအတွင်းသို့ ဝင်ရောက်မည့် ဧည့်သည်များသည် ကာကွယ်ဆေးထိုးနှံထားရန် လိုအပ်သည်ဟု ပါရှိပါသည်။

ကျောင်းသားများမှာ **မဖြစ်မနေ** ကာကွယ်ဆေးထိုးနှံရန် **မလိုအပ်ပါ။**

အောက်ပါတို့ဖြစ်လျှင် မိဘများ/ စောင့်ရှောက်သူများမှာ **မဖြစ်မနေ** ကာကွယ်ဆေးထိုးနှံရန် **မလိုအပ်ပါ -**

- မိမိတို့၏ကလေးကို ကျောင်းပို့ ကျောင်းကြိုလုပ်ခြင်း၊
- သီးခြားကိစ္စအနေဖြင့် ကျောင်းတွင် လုပ်အားလာပေးခြင်း၊
- စည်းဝေးခြင်း သို့မဟုတ် မိဘဆရာအင်တာဗျူးတစ်ခုခုသို့ ပွဲတစ်ခုတက်ရောက်ခြင်း၊ သို့မဟုတ်
- ကျောင်းဆင်းချိန်နောက်ပိုင်း ကျောင်းထဲသို့ဝင်ခြင်း။

‘သီးခြားကိစ္စအနေဖြင့်’ ဆိုသည်မှာ တစ်ပတ်လျှင် တစ်ကြိမ်ထက်မပိုဘဲ ပညာရေးအဆောက်အအုံတစ်ခုထက်မပိုသောနေရာသို့ လာရောက်ခြင်းဖြစ်သည်။

မိဘများ/စောင့်ရှောက်သူများသည် အောက်ပါတို့ဖြစ်လျှင် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထား (တစ်ကြိမ်တည်းထိုးနှံရသည့်ကာကွယ်ဆေးဖြစ်လျှင် 2022 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့မှစပြီး နှစ်ကြိမ်ထိုးနှံရသည့် ကာကွယ်ဆေးဖြစ်လျှင် 2022 ခုနှစ် ဇန်နဝါရီလ 31 ရက်နေ့မှ စတင်မည်) သို့မဟုတ် ကင်းလွတ်ခွင့် **လိုအပ်ပါမည် -**

- တစ်ပတ်လျှင် တစ်ကြိမ်ထက်ပို၍ ကျောင်းတွင် လုပ်အားပေးခြင်း (ယင်းတွင် ကျောင်းကန်တင်း၊ ယူနီဖောင်းစတိုး သို့မဟုတ် စာသင်ခန်းတွင်း စာပေ သို့မဟုတ် ဂဏန်းသင်္ချာ အစီအစဉ်တွင် လုပ်အားပေးခြင်းများ ပါဝင်သည်)၊
- တစ်ပတ်လျှင် တစ်ကြိမ်ထက်ပို၍ ကျောင်းရှိ လစာမဲ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ပေးခြင်း၊ သို့မဟုတ်
- မိဘတက်ရောက်ရန် လိုအပ်သော ကျောင်းရှိ ထောက်ခံရေး အစီအစဉ်တစ်ခုတွင် တက်ရောက်ခြင်း (ဥပမာ KindiLink)။

အောက်ပါပုံစံများမှာ လက်ခံနိုင်သော COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားပုံစံ သို့မဟုတ် ကင်းလွတ်ခွင့်ပုံစံများ ဖြစ်သည် -

- Department of Health (ကျန်းမာရေးဦးစီးဌာန) မှ ထုတ်ပေးသော COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း စာဖြင့်ရေးသားထားသည့် အတည်ပြုစာ၊
- သင်၏ COVID-19 ကာကွယ်ဆေးထိုးနှံမှုများကိုသာ ဖော်ပြထားသည့် COVID-19 ဒစ်ဂျစ်တယ် ထောက်ခံချက်လက်မှတ်။ Services Australia (ဩစတြေးလျ ဝန်ဆောင်မှုများ) တွင် [သင်၏ COVID-19 ဒစ်ဂျစ်တယ် ထောက်ခံချက်လက်မှတ် မည်သို့ရယူရမည်](#) နှင့်ပတ်သက်သည့် အချက်အလက်များရှိပါသည်။
- သင်ထိုးနှံထားသည့် ကာကွယ်ဆေးများအားလုံးကို ဖော်ပြထားသည့် သင်၏ ကာကွယ်ဆေးထိုးမှတ်တမ်းဖော်ပြချက်။ Services Australia တွင် [သင်၏ကာကွယ်ဆေးထိုးမှတ်တမ်းဖော်ပြချက် မည်သို့ရယူရမည်](#) နှင့်ပတ်သက်သည့် အချက်အလက်များရှိပါသည်။
- Commonwealth Government (ဩစတြေးလျအစိုးရ) မှ ထုတ်ပေးသည့် နိုင်ငံတကာ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ထောက်ခံချက်လက်မှတ်။ ယင်းမှ Australian Immunisation Register (ဩစတြေးလျ ကာကွယ်ဆေးထိုးမှတ်တမ်း) တွင် မှတ်တမ်းတင်ထားသော COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ပြသပါမည်။
- Australian Immunisation Register မှ ထုတ်ပေးသော ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သို့မဟုတ်
- WA Chief Health Officer (ကျန်းမာရေးအရာရှိချုပ်)မှ ခွင့်ပြုထားသော ယာယီကင်းလွတ်ခွင့်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကျောင်းအား COVID-19 ကင်းဝေးသော နေရာတစ်ခုဖြစ်အောင် သေချာပြုလုပ်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပါသည်။ ကျွန်ုပ်တို့ကို ကျောင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်ုပ်တို့၏ ရပ်ရွာအသိုက်အဝန်းများကို ဘေးကင်းလုံခြုံအောင်ထားရန် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရန် လိုအပ်သည့် ရှင်းလင်းသော ညွှန်ကြားချက်များ ပေးထားပြီးဖြစ်ပါသည်။ သင့်တွင် မေးမြန်းစရာများရှိပါက ကျေးဇူးပြု၍ 9461 2700 သို့ ဆက်သွယ်ပါ။

Parents/carers must wear a mask while in buildings.

သင်၏ ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ပါသည်။